



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အသေးစားငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ
ညွှန်ကြားချက်အမှတ်၊ ၃ / ၂၀၂၅
နေပြည်တော်၊ ၁၃၈၇ ခုနှစ် ဝါခေါင်လဆန်း (၆) ရက်
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၃၀) ရက်

အသေးစားငွေရေးကြေးရေးကုမ္ပဏီများက ဆောင်ရွက်သည့် ဒီဂျစ်တယ်
ငွေကြေးဝန်ဆောင်မှုနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ရန် အချက်များ

၁။ အသေးစားငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီသည် အသေးစားငွေရေးကြေးရေး လုပ်ငန်းဥပဒေပုဒ်မ ၆၈ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံး၍ ဤညွှန်ကြားချက်ကို ထုတ်ပြန်လိုက်သည်။

၂။ အသေးစားငွေရေးကြေးရေးကုမ္ပဏီများက အသင်းဝင်များအား ဒီဂျစ်တယ်ငွေကြေး ဝန်ဆောင်မှု ပေးရာတွင် အောက်ပါအတိုင်း လိုက်နာဆောင်ရွက်ရန်သတ်မှတ်လိုက်သည်-

(က) အသေးစားငွေရေးကြေးရေးကုမ္ပဏီသည် အသင်းသားများအား ဒီဂျစ်တယ် နည်းလမ်း ဖြင့် ငွေကြေး ဝန်ဆောင်မှုပေးခြင်းကို အသေးစားငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှု ကော်မတီ၏ ခွင့်ပြုချက်ရရှိပြီးမှသာ စတင်ဆောင်ရွက်ရမည်။

(ခ) အသေးစားငွေရေးကြေးရေးကုမ္ပဏီများသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ လုပ်ငန်း ဆောင်ရွက်ခွင့်ပြုထားသော ဒီဂျစ်တယ်ငွေကြေးဝန်ဆောင်မှုပေးသည့် အဖွဲ့အစည်း များနှင့်သာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ခွင့်ပြုချက်ရယူပြီး လုပ်ငန်းပူးပေါင်း ဆောင်ရွက်ရမည်။

(ဂ) အသေးစားငွေရေးကြေးရေးကုမ္ပဏီများသည် ဒီဂျစ်တယ်ငွေကြေးဝန်ဆောင်မှုပေးသည့် အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ဒီဂျစ်တယ်နည်းလမ်းဖြင့် ငွေကြေးဝန်ဆောင်မှုပေးရာတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သဘောတူညီပြီး အသေးစားငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီကခွင့်ပြုထားသည့် ဒီဂျစ်တယ်ငွေကြေးဝန်ဆောင်မှုပေးသည့် အဖွဲ့အစည်းများနှင့်သာချိတ်ဆက်ဝန်ဆောင်မှုပေးရမည်။

(ဃ) မြန်မာနိုင်ငံတော်ဗဟိုဘဏ်က တရားဝင်လုပ်ငန်းဆောင်ရွက်ခွင့်ပြုထားသည့် ဒီဂျစ်တယ် ငွေကြေးဝန်ဆောင်မှုပေးသည့်အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ဒီဂျစ်တယ်ငွေကြေး ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်ခြင်းအတွက် သက်ဆိုင်ရာဥပဒေများနှင့် မြန်မာ နိုင်ငံတော်ဗဟိုဘဏ်မှ လိုက်နာဆောင်ရွက်ရန်ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်း၊ အမိန့်နှင့်ညွှန်ကြားချက်များအားတိကျစွာလိုက်နာဆောင်ရွက်ရမည်။

- (င) အသေးစားငွေရေးကြေးရေးကုမ္ပဏီနှင့် ဒီဂျစ်တယ်ငွေကြေးဝန်ဆောင်မှုပေးသည့် ကုမ္ပဏီတို့သည်ဒီဂျစ်တယ်ငွေပေးချေဝန်ဆောင်မှုလုပ်ငန်း ချိတ်ဆက်ဆောင်ရွက်ခြင်း အတွက် လုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်ပုံစံ၊ နည်းစနစ်၊ စာရင်းရှင်းလင်းခြင်း ဆောင်ရွက်မည့်အစီအစဉ်၊လိမ်လည်မှု၊ ဆုံးရှုံးနိုင် ခြေစီမံခန့်ခွဲမှု၊အငြင်းပွားမှုကိစ္စရပ်များ အတွက် တာဝန်ယူမှုတာဝန်ခံမှုအပိုင်းများပါဝင်သော စာချုပ်မူကြမ်း အား သက်ဆိုင်ရာ ကြီးကြပ်ရေး အာဏာပိုင်များသို့တင်ပြရမည်။
- (စ) အသင်းသားများအတွက် ပေးရာတွင် တစ်ကြိမ်လျှင် အများဆုံးလွှဲပြောင်းနိုင်သည့် ငွေပမာဏ၊ ကောက်ခံမည့် ဝန်ဆောင်ခနှုန်းထား အပါအဝင် လုပ်ငန်းဆောင်ရွက်ရန် လိုအပ်ချက်များ အသင်းသားများသိရှိစေရန် အသေးစားငွေရေးကြေးရေးကုမ္ပဏီက ဆောင်ရွက်ရမည်။
- (ဆ) အသင်းသားများအား ဒီဂျစ်တယ်ငွေကြေးဝန်ဆောင်မှုပေးရာမှ ဖြစ်ပေါ်လာသည့် ဆုံးရှုံးနိုင်ခြေအန္တရာယ်များအား ထိရောက်စွာကာကွယ်နိုင်ရန်အတွက် ဆောင်ရွက် ထားသည့် ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှု အစီအမံများအားတင်ပြရန်နှင့် အငြင်းပွားမှု တစ်စုံတစ်ရာဖြစ်ပေါ်လာပါက စာချုပ်ပါတာဝန်ယူမှု၊တာဝန်ခံမှုများအတိုင်း ဖြေရှင်း ဆောင်ရွက်ရမည်။
- (ဇ) အသေးစားငွေရေးကြေးရေးကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်မည့် ဒီဂျစ်တယ်ငွေကြေး ဝန်ဆောင်မှုပေးသည့်အဖွဲ့အစည်းများသည် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံထားရှိမှု အစီအမံများ၊IDC-DR ၏ Location၊ Data Backup Plan များအား မြန်မာနိုင်ငံတော် ဗဟိုဘဏ်သို့တင်ပြထားပြီးဖြစ်ကြောင်းအထောက်အထားအားတင်ပြရမည်။
- (ဈ) အသေးစားငွေရေးကြေးရေးကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်မည့် ဒီဂျစ်တယ် ငွေကြေးဝန်ဆောင်မှုပေးသည့်အဖွဲ့အစည်းများတို့သည်ဒီဂျစ်တယ်ငွေပေးချေဝန်ဆောင် မှုပေးရာတွင် အသေးစားငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီမှ သတ်မှတ် ထားသည့် အသင်းသားစိစစ်ရေး လုပ်ငန်းစဉ်များနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ညွှန်ကြားထားသည့် ဆက်သွယ်ဆောင်ရွက်သူအားသိရှိခြင်းနှင့် အလေးထားစိစစ်ခြင်း ဆိုင်ရာအချက်အလက်များအားအပိုင်းလိုက်ပြည့်စုံစွာရယူဆောင်ရွက်ရမည်။
- (ည) အသေးစားငွေရေးကြေးရေးကုမ္ပဏီများနှင့် ဒီဂျစ်တယ် ငွေကြေးဝန်ဆောင်မှုပေးသည့် အဖွဲ့အစည်းများတို့သည် ဒီဂျစ်တယ် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းအား အသုံးပြုခြင်း နှင့်စပ်လျဉ်း၍သံသယဖြစ်ဖွယ်ဆောင်ရွက်များတွေ့ရှိပါက သက်ဆိုင်ရာကြီးကြပ်ရေး အာဏာပိုင်များသို့အချိန်နှင့်တစ်ပြေးညီပေးပို့တင်ပြရန်အတွက်ညွှန်ကြားချက်များနှင့် အညီဆက်လက်ဆောင်ရွက်ရမည်။
- (ဋ) အသေးစားငွေရေးကြေးရေးကုမ္ပဏီများနှင့် ဒီဂျစ်တယ် ငွေကြေးဝန်ဆောင်မှုပေးသည့် အဖွဲ့အစည်းများသည် သက်ဆိုင်ရာကြီးကြပ်ရေး အာဏာပိုင်များက စာရင်းဇယား အချက်အလက်များအားတောင်းခံလျှင် သတ်မှတ်ပုံစံအတိုင်း သက်ဆိုင်ရာကြီးကြပ်ရေး အာဏာပိုင်များသို့တင်ပြရမည်။

- (၄) အသေးစားငွေရေးကြေးရေးကုမ္ပဏီများနှင့် ဒီဂျစ်တယ် ငွေကြေးဝန်ဆောင်မှုပေးသည့် အဖွဲ့အစည်းတို့သည် အသင်းသားများအား ဒီဂျစ်တယ်ငွေပေးချေဝန်ဆောင်မှုနှင့် စပ်လျဉ်းသည့် ဒစ်ဂျစ်တယ်ငွေကြေးဆိုင်ရာ အသိပညာပေးခြင်းများနှင့် ငွေကြေးဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းများအား ဆောင်ရွက်ရမည်။
- (၅) အသေးစားငွေရေးကြေးရေးကုမ္ပဏီများအနေဖြင့် ဒီဂျစ်တယ် ငွေကြေးဝန်ဆောင်မှုပေးသည့် အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ငွေကြေးဝန်ဆောင်မှုပေးရာတွင် Risk Management Policy ၊ Dispute Handling Procedure နှင့် SOP များအား စနစ်တကျထားရှိဆောင်ရွက်ပြီး Reconciliation နှင့် Reporting ပိုင်းတို့ကို သေချာစွာ ဆောင်ရွက်ရမည်။

၃။ ဤညွှန်ကြားချက်ပါသတ်မှတ်ချက်များအား လိုက်နာရန်ပျက်ကွက်သော အသေးစားငွေရေးကြေးရေးကုမ္ပဏီနှင့် ဒီဂျစ်တယ်ငွေကြေးဝန်ဆောင်မှုပေးသည့်ကုမ္ပဏီတို့သည် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကကိုင်တွယ်ကျင့်သုံးလျက်ရှိသည့် ဥပဒေ၊စည်းမျဉ်းစည်းကမ်းများနှင့် အသေးစားငွေရေးကြေးရေးလုပ်ငန်းဥပဒေပါ ပြဋ္ဌာန်းသတ်မှတ်ချက်များနှင့်အညီ အရေးယူခြင်းခံရမည်။

(ဝင်းရှိန်)

ဥက္ကဋ္ဌ

အသေးစားငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ

စာအမှတ်၊ ကက-၁/ ၆ (၁၂၇၂ / ၂၀၂၅)

ရက်စွဲ ၊ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်

ဖြန့်ဝေခြင်း

အသေးစားငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များအားလုံး
 ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်၊ အသေးစားငွေရေးကြေးရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဝင်များအားလုံး
 ညွှန်ကြားရေးမှူးများ၊ အထက်မြန်မာပြည်/ အောက်မြန်မာပြည် ကြီးကြပ်စစ်ဆေးရေးရုံး၊ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန
 ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်၊ ဦးစီးမှူးများ၊ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊
 မြန်မာနိုင်ငံအသေးစားငွေရေးကြေးရေးလုပ်ငန်းများအသင်း
 အသေးစားငွေရေးကြေးရေးကုမ္ပဏီများအားလုံး

အမိန့်အရ

~~၂၀၂၁-၂၀၂၁
(ဇွန်လ)~~

အတွင်းရေးမှူး

အသေးစားငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ